

သခင်စကား The LORD'S Word

မင်းအောင်သက်လွင်စီမံဦးစီးဦးစေသည့် ဝိညာဉ်ရေးရာ စာစောင်



သမ္မာတရားနှင့် စစ်ဆိုင်သမျှသော
သူတို့သည် ငါ့စကားကို
နားထောင်ကြသည်။ ယောဟန် ၁၈:၃၇

အမှတ်စဉ် (၁၅၆) ဩဂုတ်လ ၂၀၁၄ ခုနှစ် ●ဗုဒ္ဓါဒါ (လစဉ် ပထမ တနင်္ဂနွေနေ့တိုင်း အခမဲ့ ပြန်ချိသည်) ၂၀၀၁ ခုနှစ်တွင် တည်ထောင်သည်။ Est; September 2001

ကြီးမြတ်ခြင်း သိုးသူငယ်(ဒါးက)

ရင်ဆိုင်ရသော အခက်အခဲတွေ လွယ်လွယ်လေးနဲ့ ဖြတ်ကျော်နိုင်ခဲ့တယ်။
ခံစားနေရတဲ့ ဝေဒနာ ပျောက်မှန်းမသိ ပျောက်ခဲ့တယ်။
ဒါတွေ ဘာကြောင့်လဲဆိုတာ မသိတဲ့အချိန် ရှိခဲ့ပါတယ်။
ယုံကြည်သူ ဘုရား သားသမီးတွေရဲ့ နောက်ကွယ်မှာ
ဘုရား ရှိနေတာကို မေ့လျော့နေခဲ့ပါတယ်။
လူ၌ ဖြစ်တတ်သော စုံစမ်းနှောက်ယှက်ခြင်းကိုဘဲ ဘုရားရှင်
ခွင့်ပြုထားပါတယ်။ အဲ့ဒီ စုံစမ်းနှောက်ယှက်ခြင်းတွေအတွက်
ထွက်မြောက်ရာလမ်းကိုလည်း ပြင်ဆင်ပေးထားပါတယ်။
ဘုရားရဲ့ အကြံအစည်ကို လူတွေ မမှီတာ ဖြစ်သင့်ပါတယ်။
ဒီလို ကြီးမြတ်တဲ့ ဘုရားရှင်အတွက် ကျွန်ုပ်တို့လူသားရဲ့ယခင်လွင်မှာ
နလုံးသား တင်လို့ ချီးမွမ်းဂုဏ်ပြုရင်တောင် မလုံလောက်တဲ့ ကြီးမြတ်ခြင်းပါ။ ။

ကြီးမြတ်ခြင်း



နေချင်တယ် သခင်အရိပ် S James

နေချင်တယ် သခင်အရိပ် ၊
မြင်ချင်တယ် မြင်ကွင်းအလှ ၊
ပိုင်ဆိုင်ချင်တယ် ကိုယ်ပိုင် အိမ်ငယ်လေး။
လျှောက်ချင်မိတယ် ဖြောင့်ဖြူးသော လမ်း၊
အတူတူနေချင်တယ် လှပသော မိသားစုနဲ့ ၊
သခင် အချစ်မဲ့ ကမ္ဘာငယ်အလား အတွေးများနဲ့ အလည်သွားခဲ့မိ၊
ခိုလှုံစရာမဲ့ ချို့တဲ့ဘဝ ဖြစ်ရင်တောင် - သခင် ဆောက်တဲ့ အချစ်အိမ်လေးက၊
အပြင်မှာ မျက်ရည်၊ အတွင်းမှာ အပြုံးတွေနဲ့ ၊
ငါဟာ အကြိတ်ရင်း ဆက်လျှောက်သွားမယ်။



တာဝရတိုင် စောလားသော

ပျော်ရွှင်ကြည်နူး နေ့ရက်ထူးကို ပြင်ဆင်ပေးတဲ့
ကိုယ်တော်ရဲ့ ကျေးဇူးမေတ္တာ ကရုဏာကို ရရှိခံစား
အသက်တာမှာ ရေတွက် ချီးမွမ်း ရှင်သန်ရင်းနဲ့ ၊
ပြင်မိုက်ခဲ့ မှားပြစ်တွေကို ပြန်လည်ဝန်ချ တောင်းဆိုပြုကာ
ခိုင်ခံ့ မှေးစက် ရင်ခွင် နန်းထက် လုံခြုံနေထွေး နက်ရှိုင်းမေတ္တာ
ချစ်ကြင်နာကို ခံစား ရရှိ တာဝရ ထိတိုင် ။



သက်သေခံချက်(၂) သက်မွန်(ကလေး)

ကျွန်မ သက်သေခံချက်ကတော့ သူများတွေအတွက် (ဟင် - ဒါလေးများ
ဆိုပြီး) ရိုးစင်းလွန်းမယ်လို့ ထင်မိပါတယ်။ ဒါပေမဲ့ သေးသေးခွဲခွဲ ကိစ္စလေးတွေက
အစ ဘုရားသခင်က ကရုဏာကြောင့် ရိုးစင်းလွန်းသော သက်သေခံချက်အနေနဲ့
သက်သေခံချင်ပါတယ်။ ကျမက နို့ကင်ဆာ ဖြစ်နေတဲ့ အိမ်က အဖွားကို MEH
ဆေးရုံက ဆရာဝန် စစ်ဆေးဖို့ အမြဲ သွားပို့ပေးရပါတယ်။ တစ်နေ့ မနက်ပိုင်းမှာ
အဝတ်တွေ လျှော်ပြီးချိန် နေ ကလည်း အရမ်းပူနေတော့ အဝတ်တွေကို စိတ်ချ
လက်ချ အပြင်မှာ လှမ်းခွဲမိပါတယ်။ နေပူတယ် ဆိုရင် မြန်မြန်ခြောက်အောင်ပေါ့။
ပြီးတော့ ဆေးရုံကိုသွားခဲ့ပါတယ်။ လမ်းတဝက်မှာ ရုတ်တရက်ကြီး နေက ပျောက်သွား
ပြီးတော့ တိမ်မဲတွေ တက်လာတယ်။ ကျွန်မလည်း အရမ်းစိုးရိမ် သွားတယ်။ မိုးရွာရင်
ငါ့အဝတ်တွေ စိုကုန်တော့မှဘဲလို့ တွေးနေမိတယ်။ ဒါနဲ့ မဖြစ်ဘူး။ ငါ ဆုတောင်းမှ
ဖြစ်မယ်ဆိုပြီး ကျွန်မ ဆုတောင်းခဲ့ပါတယ်။ အိုး အဖ သမီး လှန်းထားခဲ့တဲ့ အဝတ်တွေ
အားလုံး မစိုအောင် ဖုံးအုပ် ကာကွယ်ပေးပါလို့ ဆုတောင်း ခဲ့တယ်။ သမီး အဝတ်နဲ့
ကြမ်းတိုက် အဝတ်တွေ စိုတာ ကိစ္စ မရှိဘူး။ အိမ်ရှင် မိသားစု အဝတ်တွေကို မစိုပါစေ

နဲ့လို့ ဆုတောင်းခဲ့မိတာ အခါခါပဲ။ အပြင်မှာ မိုးတွေက အရမ်း ရွာတယ်။ ဘာလို့
အဲဒီလို ဆုတောင်းသလဲ ဆိုရင် အိမ်ရှင် မိသားစု အဝတ်က အများကြီး ဆိုတော့
ပြန်လျှော်ရရင် ညသနာရီ ၁၂နာရီမှပဲ အိမ်ရမှာ သေချာတယ်။ ဘုရားသခင်ဟာ ကျွန်မ
ဆုတောင်းသံကိုကြားပြီး အဖြေ ပေးခဲ့ပါတယ်။ မိုးတိတ်တိတ်ခြင်း အိမ်ပြန်လာခဲ့တယ်။
မြန်မြန် ပြေးပြီး အဝတ်တွေကို သွားကြည့်တော့ ကျွန်မ အဝတ်နဲ့ ကြမ်းတိုက် အဝတ်
က စိုနေပြီး အိမ်ရှင် မိသားစု အဝတ်က ခြောက်သွေ့နေတာကို မြင်ရလို့ ဝမ်းသာလွန်း
လို့ အိုအဖ ကျေးဇူးတင်ပါတယ်။ သမီး ဆုတောင်းသံကို အဖြေပေးတဲ့အတွက်
ကိုယ်တော်၏ ကျေးဇူးတော်၊ ကောင်းမြတ်ခြင်း၊ အကြောင်းကို သမီး သက်သေခံပါမယ်
ဆိုပြီး ဘုရားသခင်ထံကို ကျွန်မ ဂတိပေးပါတယ်။ ကျမ်းစာထဲမှာ ဘယ်လို ပြောထား
သလည်း ဆိုရင် သင်တို့သည် ဝါနာမကို အမှီပြု တစ်စုံတစ်ခုသော ဆုကို တောင်းလျှင်
တောင်းသည့် အတိုင်း ငါပေးမည် လို့ပြောထားပါတယ်။ ဒါကြောင့် ကျွန်မတို့ ယုံကြည်
သူတွေ အားလုံး လိုအပ်သမျှကို ဘုရားသခင်ထံ ပွင့်လင်းဝန်ခံစွာဖြင့် တောင်း ဆိုရင်
သင့် ဆုတောင်းချက်ကို ဧကန်အမှန် ပြည့်ဝစေမှာ သေချာပါတယ်လို့ သက်သေ
ခံချင်ပါတယ်။ အယောက်စီတိုင်း အပေါ်ဘုရားသခင် ကောင်းကြီးပေးပါစေ။

ဘုရားကျောင်းသည်ခရစ်ယာန်တိုင်း၏အားဖြည့်ရာနေရာဖြစ်သည်။ (နော်အဲ)

(ရှင်ယောဟန် ၁၈:၇) ငါသည် သိုးဝင်သော တံခါးဝ
ဖြစ်၏။ ပင်လယ် တောတောင်တွေကိုကျော်ဖြတ်ပြီး မိသားစု
လိုက် သော်လည်းကောင်း၊ ဥတလုံး တစ်ကောင် ကြွက်သော်
လည်းကောင်း စင်္ကာပူနိုင်ငံလေးမှာ လာရောက်ပြီး လုပ်ငန်း
ပေါင်း များစွာ နဲ့ အသက်ရှင်လုပ်ကိုင် စားသောက်ရတာဟာ
ဘုရားသခင်ရဲ့ ကောင်း ကြီး မင်္ဂလာဘဲ ဖြစ်ပါတယ်။ hand phone သုံးတဲ့ သူတွေဟာ
ကိုယ့် phone လေး battery ပြည့်ဖို့ လိုအပ်ပါတယ်။ battery ရှိမှ Message မျိုးစုံကို
သိရှိရမှာ ဖြစ်ပါတယ်။ ကောင်း သတင်း၊ ဆိုးသတင်း၊ အိမ်က မိသားစု သတင်း၊
မိတ်ဆွေ အပေါင်းအသင်း သတင်း အစ ရှိသမျှ သတင်းတွေကို သိရမှာပေါ့။ battery
မရှိရင် ဘာသတင်းမှ ရမှာ မဟုတ် ပါဘူး။ ဒီလိုပဲ ကျွန်မတို့ ဝိညာဉ် battery ကိုလည်း
အားဖြည့်ဖို့ လိုအပ်ပါတယ်။ ဒီ battery ပြည့်မှသာ ဝမ်းမြောက် ပျော်ရွှင်စွာနဲ့ နောက်
တစ်ပတ်အတွက် လုပ်ငန်းခွင်ထဲ ပြန်ဝင်နိုင်မှာဖြစ်ပါတယ်။ ဒီလို လောကီရဲ့ ကြိုးပမ်းမှု
ထဲမှာ ကြိုးစားလုပ်ကိုင်ရင်းနဲ့ battery down ပြီး ခြေကုန်လက်ပန်း ကျသောအခါ
ဘုရားကျောင်း လာပြီး battery ဖြည့်ဖို့အတွက် ကျွန်မတို့ ယုံကြည်သူ အားလုံးရဲ့
တာဝန် ဖြစ်ပါတယ်။ ဘုရားသခင် ကလည်း သူ့ရဲ့ သားသမီးတွေ ပင်ပန်းစွာ လုပ်ကိုင်
စားသောက်တာမျိုး၊ ခြေကုန် လက်ပန်း ကျတာမျိုး စိတ်ဓါတ် ကျတာမျိုး မဖြစ်
စေချင်တဲ့အတွက် သူ့အတွက် သန်ရှင်းစွာ ထားရမဲ့ သူနဲ့ဘဲ မွေ့လျော်ရမဲ့ ရက်တရက်
သတ်မှတ် ပေးထားတာ ကမ္ဘာဦး အစ အာဒံ ဧဝ လက်ထက်ကတည်းကပါပဲ။
ဘုရားကျောင်းသည် ယုံကြည် သူတိုင်းရဲ့ အားဖြည့်ရာနေရာ ဖြစ်သလို စိမ်းလန်းသော
ကျက်စားရာ စားကျက်လည်း ဖြစ်ပါတယ်။ ဒီနေရာလေးမှာ အနစ်သာရ ပြည့်ဝတဲ့
အစာ အာဟာရတွေ စားနိုင်ဖို့နဲ့ ဝမ်းမြောက်ဖွယ်ရာ သတင်းစကား ကြားနိုင်ဖို့အတွက်
သိုးထိန်းက ဟောပြော ပေးမှာ ဖြစ်တာကြောင့် ဘုရားကျောင်းကို သိုးဖြူ ဖြစ်စေ၊ သိုးမဲ
ဖြစ်စေ၊ သိုးမဲ့ ဖြစ်စေ၊ သိုးကွက်ကျား ကဲ့သို့ဖြစ်ဖြစ်၊ လာကို လာသင့်တဲ့ နေရာ
ဖြစ်ပါတယ်။ ဘာဖြစ်လို့ ဒီ အကြောင်း ရေးရသလဲဆိုရင် သူငယ်ချင်း တစ်ယောက်ရဲ့
အားနည်းချက် ကို ထောက် ပြပြီး ကျွန်မရဲ့ အတွေးဆိုးဆိုးနဲ့ ပြောလိုက်သော စကား
ကြောင့် night duty ယူထားပြီး နေမကောင်းတဲ့နေ့က လွဲရင် ဘုရားကျောင်း ပုံမှန်
တက်တဲ့ သူငယ် ချင်းက ဘုရား ကျောင်းကို စွန့်သွားတာ ရှုလ ရှိသွားပါပြီ။ ဒီနိုင်ငံမှာ
အလုပ် လာလုပ်သူ တော်တော်များများဟာ မရေရာတဲ့ လူ့ဘဝ ရေစီး ကြောင်းထဲ
စီးမျှော နေတဲ့သူလို ဖြစ်တတ် ပါတယ်။ (မ ၁၈:၇) မှားယွင်းစရာ အ ကြောင်း ရှိရမည်။
မှားယွင်းစရာ အကြောင်း ကို ဖြစ်စေသောသူသည် အမင်္ဂလာ ရှိ၏။ ဒါကြောင့်



ကျွန်မတို့ အချင်းချင်း ကလည်း အပြော အဆို၊ အမူအရာလေးတွေဟာ ယိုင်နဲ့နဲ့ ဖြစ်နေတဲ့ ဝိညာဉ်တွေ လုံးဝ မ ပပျောက်ရလေအောင် ထိန်းသိမ်းပေးဖို့ လိုအပ် ပါတယ်။ ဘုရားကျောင်းကို လာတာ သုံးထိန်း တွေ့ရုံ ပြင်ဆင်ထားတဲ့ ဝိညာဉ်အစားကို အကျိုး ရှိအောင် စားတတ်ဖို့ တကယ့်ကို လိုအပ်ပါတယ်။(မရူး၃၅)မှာ ကိုယ်မျက်စိ၌ ရှိတဲ့ တံကျင်ကို ရှေးဦးစွာ ထုတ်ပစ် လော့လို့ ဆိုထားပါတယ်။ ကိုယ့်ကိုကိုယ် အရင်ဦးဆုံး ပြုပြင်ကြပါစို့။ ချစ် မိတ်ဆွေရယ် ဘုရားကျောင်းကို ပြန်လာပြီး အဖနဲ့ ရင်းနှီးမှု၊ ပြန်ယူပါ။ စီရင်ပိုင်ခွင့် ရှိသူက အဖ တပါးတည်းသာ ဖြစ်ပါတယ်။ (ဗျာဒိတ် ၂:၂၁-၂၂)မှ နောင်တရသော ကာလ ကို ပေးထားသော်လည်း နောင်တ မရဘဲ နေသော သူတို့ကို ဆင်းရဲစွာ ဒုက္ခ ရောက် စေမည်လို့ အဖ သတိပေးထားပါတယ်။ သခင်စကားမှ တဆင့် သက်သေ ခံချက်လေးနဲ့ ဖိတ်ခေါ်ပါတယ် မိတ်ဆွေ။

ကျွန်မတို့ရဲ့ လျှာလေးတွေကလည်း သူ တစ်ပါး အတွက် ထိခိုက်နစ်နာမှု မဖြစ် စေဖို့ ရှင်ယာကုပ်က အခန်းကြီး ၃ ထဲမှာ သတိ ပေးထားပါတယ်။ ဒီလျှာနဲ့ ပါတ်သက်လို့ တနေ့ ပွဲစားနဲ့ စကားပြောဖြစ်တယ်။ သူနဲ့ မိမိ အားသန်တဲ့ ဘာသာ စကားနဲ့ အားရ ပါးရ ပြောဆိုလို့ ရလို့ပါ။ ဒါပေမဲ့ အဲဒီနေ့က သူ အရမ်း စိတ်ဆိုး နေတဲ့ နေ့ ဖြစ်နေတယ်။ စင်ကာပူမှာ Maid တိုင်း every week off day ရပိုင်ခွင့်ရှိတယ်။ off မရရင် အဲဒီနေ့အတွက် လုပ်အားခ ပိုက်ဆံ ရသင့်တယ်ဆိုတာ MOM က တရားဝင် ဥပဒေ ထုတ်ထားတယ်။ ကျွန်မက ပိုက်ဆံတော့ မလိုချင်ပါဘူး။ off day ပဲ လိုချင် တယ်။ ကျွန်မ ဘုရားကျောင်း တက်ချင်လို့ပါ။ ကျွန်မ ဘုရားကို ကျမ်းစာကျောင်း တက် ဖို့ ဂတိပေးပြီး မတက်ဖြစ်လို့ တတ်နိုင်သလောက် ဘုရားကျောင်းမှာ တနေ ရာရာ ကနေ ပါဝင်ရမယ်လို့ ယုံကြည်ထားလို့ပါ။ ပွဲစားက နင်တို့ maid တွေ အိမ်ထဲမှာ နေ တာ ဘာမှမဖြစ်ဘူး။ အပြင်ထွက်ရင် ကိုယ့်စိတ်ကို ကိုယ် အလိုလိုက် ကြပြီး။ ဝိုက်ကြီး ပြီး ခြေမကိုင်မိ လက်မကိုင်မိ အကောင်အထည် ပေါ်လာတော့ ငါ့ဆီပဲ ရောက် လာ တယ်တဲ့။ သူ့ရဲ့ စကားက ဒီထက် ရှိုင်းပါတယ်။ သခင်စကားထဲ မသင့်တော်လို့ လှပ အောင် သင့်တော်မဲ့ စကားပြန်ပြောင်းပြီး ရေးထားတာပါ။ တကယ်တမ်းကျတော့ ကျွန်မရဲ့ ဒုက္ခ ကလည်း ပွဲစား မပြောနဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေတောင် မသိကြဘူး။

တချို့ maid တွေဆို ကိုယ့်အကို အရွယ်၊ အဖေအရွယ်၊ အိမ်ရှင်ယောက်ျားတွေရဲ့ အန္တ ရယ်က လွတ်အောင် အသက်ရှင်နေထိုင်ရသလိုပဲ ကျွန်မလည်း အသက် (၇၀) အဖိုး ကြီးရဲ့ အန္တရယ်နဲ့ လွတ်အောင် အသက်ရှင်နေရပါတယ်။ တစ်ည အချိန် ၁၅မိနစ် နာရီဝက် ယူပြီး ကျမ်းစာဖတ်ရတာ၊ ကိုယ့်ကိုကိုယ် ပြုပြင် ထိန်းသိမ်းဖို့ ခွန်အား ယူဖို့ထက် ဒီအဖိုးရဲ့ ရန်ကို ကျမ်းစာနဲ့ ကာကွယ်ဖို့ ဖြစ်နေတယ်။ off day ထွက်ရင် လည်း စာကလေး ၂ကောင် (သူဌေးအဖိုးကြီးနဲ့ သူ့သမီး) ဝိုက်မဆာအောင် စီစဉ် ခဲ့ရ သလို၊ ညနေကုန်ရမှာ ညစာအတွက် ပါးစပ် ဟပြီး စောင့်နေတဲ့ စာကလေး ၂ကောင် အတွက် အပြေးအလွှား အိမ်အရောက် ပြန်နေရပါတယ်။ ပွဲစားရဲ့ အပြောကို ကျွန်မ ခံရ တာတော့ တန်ပါတယ်။ ကျွန်မက သုံးဖြူမဟုတ်၊ သုံးမဲ မဟုတ်၊ သုံးမွဲ တစ် ကောင်ပါ။ တချိန်တုံးက မယုံကြည်သူ ချစ်သူနဲ့ လမ်းပေါ်ကလူ ဖြစ်ခဲ့ဖူးလို့ပါ။ ဘုရားကျောင်းကို နံနက် ၁၀း၃၀နာရီ တချိန်သာ ရောက်ခဲ့ပြီး၊ ထိုင်းဈေး လိုလို၊ marina bay လိုလို၊ Botanic Garden လိုလိုနဲ့ ညနေပိုင်းတွေမှာ အပျော်ရည်းစားနဲ့ အချိန်ကုန်ခဲ့ပါတယ်။ ဒီအချိန်မှာ အိမ်ထဲကနေ အိမ်ပြင် မထွက်ရတဲ့ ညီအစ်မများ၊ ပွဲစားခ မကျသေးတဲ့ maid များသာ ဆိုရင် ဘယ်လိုခံစားရမလဲ။ စဉ်းစားကြပေတော့။ ယုံကြည်သူ တစ် ယောက် ဒီဖင်သာ ၂၅ရက်နေ့ ခရစ္စမတ်တရားကို နာဖို့ နံနက် ၁၀း၃၀နာရီ အချိန်သာ ရောက်ခဲ့ပြီး ညနေပိုင်း ကြတော့ Marina Bay မှာ ဘီယာသောက်ပြီး စောင့်နေတဲ့ မယုံကြည်သူ ရည်းစားနဲ့ လူသူ မမြင်တဲ့ အရပ်မှာ ဘုရားသခင်ကို မျက်ရည် ကျစေတဲ့ အပြုအမူတွေ ပြုနေတဲ့ maid မျိုးက ရှိနေတာကိုး။ မိတ်ဆွေရဲ့ အပြစ်ကြောင့် အဖ ဘုရား လက်ညှိုးထိုး ခံရပါတယ်။ Maid တိုင်းလည်း မပျက်စီးကြပါဘူး။ ကျွန်မတို့ maid တွေက ပွဲစား (မြန်မာပြည်က ပွဲစားနဲ့ စင်ကာပူက ပွဲစား) မှအစ အိမ်ရှင် သူဌေးတွေ အထိ ကျွန်မတို့ကို မရှိမဖြစ် စီးရတဲ့ အိမ်သာသုံး ဖိနပ် လိုဘဲ သဘော ထားပါတယ်။ ကျွန်မတို့ကို မှန်တင်ခုံပေါ်မှာထားတဲ့ နှုတ်ခမ်းနီ၊ မျက်ခုံးမွှေးဆွဲတာ။ မိတ်ကပ် တွေလို သဘော မထားပါဘူး။ ဖိနပ် ဆိုတာက လူတိုင်းအတွက် လိုအပ် ပါတယ်။ ကိုယ့်ကြောင့် တခြား maid တွေ လက်ညှိုးထိုး မခံရအောင် ကျွန်မတို့ နေပုံ ထိုင်ပုံလေးကို ပြင်ဆင် ကြရအောင်။ ကျွန်မတို့ရဲ့ အဆင့်သည် အောက်ဆုံး ဖြစ်ပေမဲ့ စိတ်ဓါတ်နဲ့ အကျင့် စာရိတ္တကိုတော့ အမြင့်ဆုံးရောက်အောင် မြှင့်တင်လိုရပါတယ်။ ကျွန်မတို့ အပြစ်လုပ်နေတဲ့ အချိန်မှာ ဘုရားသခင် မျက်ရည်ကျနေပါတယ်။ စာတန် ကတော့ ဇာတ်စင်ရဲ့ အရှေ့ဆုံးမှာ လက်ခုပ်တီးပြီး၊ သွား(၃၂)ချောင်း ပေါ်အောင် ဟားတိုက် ရယ်မော နေပါတယ်။ သခင် မျက်ရည်ကို မသုတ်ပေးနိုင်ရင် နေပါ။ သခင်

မျက်ရည် ကျ အောင် တော့ မလုပ်ကြပါနဲ့။ သီချင်းတစ်ပုဒ်က "ဖိနပ်ကလေး ဖိနပ်လေး သခင် လိုရာ သွားမယ်။ ဆူးခင်းတဲ့လမ်း၊ ခယောင်းလမ်း စေလိုရာ သွားမယ်။ ဖိနပ် ကလေးနဲ့ တို့တတွေ ကိုယ်တော်ခိုင်းတဲ့ လမ်းကြမ်း လျှောက်မယ်လေ။ ယေရူအတွက် တို့တတွေ ကိုယ်တော်ခင်းတဲ့ လမ်းကလေး လျှောက်မယ်လေ" တဲ့။ အခုဆို maid တော်တော် များများ တစ်ပတ်မှာ တစ်ရက် အားလပ်ရက် ခွင့် ရနေကြပါပြီ။ အသင်း တော်မှာ တတ်နိုင် သလောက် ပါဝင်ကြပါစို့။ မြန်မာပြည်မှာဆိုရင် ဧဝံဂေလီလုပ်ဖို့ မလွယ်တာမို့ ရှိနေတဲ့ ဝိညာဉ်လေး တွေ မညှိုးနွမ်း မပျက်စီးဖို့ ထိန်းသိမ်းသွားကြပါစို့။ သူ ၄း၂၃ မှာ နှလုံးသည် အသက်၏ အခြေအမြစ် ဖြစ်သောကြောင့် သင်၏ နှလုံးကို အထူးသဖြင့် စောင့်ရှောက်လော့တဲ့။

သိုးထိန်းတစ်ဦးထံမှ ၂၀၁၂ခုနှစ်တုန်းက ခရစ္စမတ် တရားလေး တပုဒ် ကြားဖူး ပါတယ်။ ယုံကြည်သူအားလုံးရဲ့ အသက်တာဟာ တံငါနားနီး တံငါ။ မုတ်ဆိုး နားနီး မုတ်ဆိုး၊ ရောမ မှာနေ ရောမ လို ကျင့်ရမဲ့ အသက်တာမျိုး မဟုတ်ပဲ နက်ရှိုင်း ကျယ်ပြန့်တဲ့ ရေပြင်ကြီးရဲ့ အပေါ်မှာရှိနေတဲ့ ဗေဒါ ပန်းကလေးနဲ့ တူရပါမယ်။ လေပြင်း ထန်နေပါစေ၊ မိုးသီး ထန်ပါစေ၊ ဗေဒါပန်းကလေးရဲ့ အလှဟာ ရေပြင်ပေါ်မှာ မားမား မတ်မတ်နဲ့ လန်းဆန်းနေပါတယ်။ ယုံကြည်သူအားလုံးရဲ့ အသက်တာလဲ ဒီ ဗေဒါ ပန်းလေးကဲ့သို့ ထင်ရှားနေရပါတယ်။ နွေရာသီ ရေကျသွားသော်လည်း ဗေဒါပန်း ကလေးက ရေပြင်ရဲ့အပေါ်မှာ ရှင်သန်နေစမြဲတဲ့။ ကျွန်မသည် မွေ ကထိက မဟုတ်ပါ။ ဒီဂရီ ဘွဲ့တွေ မရှိတဲ့ သာမန် maid တစ်ယောက်သာ ဖြစ်ပါတယ်။ ပညာရှိ သတိဖြစ်ခဲ ဆိုသလို ကျွန်မတို့ရဲ့ အပြုအမူ အပြောအဆို၊ အကျင့်ကလေးတွေကို သတိ အမြဲ ထားတတ်ဖို့အတွက် သတိပေးခြင်းဖြစ်ပါတယ်။ (ယော ၁၀း၉-၁၀) ငါသည် တံခါးဝ ဖြစ်၏။ ငါဖြင့် ဝင်သောသူသည် ဘေးနှင့် လွတ်လျှက် ထွက်ဝင်၍ ကျက်စားရာ ကို တွေ့ရလိမ့်မည် - - အထူးသဖြင့် အသက်နှင့် ပြည့်စုံစေခြင်းမှာ လာသတည်း။ ယုံကြည် သူ အားလုံး အပြုအမူ အပြောအဆိုတိုင်း သတိနဲ့ ပြည့်ဝတဲ့ ကောင်းကြီးကို ခံစား ရပါစေ။ နော်အဲ (ကိုင်းပြင်ကြီးကရင်နှစ်ခြင်းအသင်းတော်) ဆရာစံသာသနာနယ်။

သက်သေခံချက် ဆာဖော သက်သေခံချက်

ရေးဦးစွာ သက်သေခံခွင့်ရတဲ့အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ကျမ ရင်သား တစ်ဘက် အကြိတ်ရှိလို့ နာကျင်နေတာကို ခံစားရပါတယ်။ ကင်ဆာ ဖြစ်မှာကို အရမ်းကြောက်ပါတယ်။ ဆရာဝန်နဲ့ ပြဖို့လဲ ပိုက်ဆံ မရှိဘူး။ ကျမ ဆု တောင်းပါတယ်။ ကျမရဲ့ ရင်သား အကြိတ် ပျောက်ခဲ့ရင် သက်သေခံမယ်လို့လဲ ဘုရားကို ကတိပေးခဲ့ပါတယ်။ ဒါနဲ့ ကျမ ဆုတောင်းတယ်။ အဲဒီ ရင်သားအကြိတ်ကို ညတိုင်း ဆီနဲ့ လိမ်းပြီး ဆုတောင်းခဲ့ပါတယ်။ မကြာခင်မှာဘဲ သက်သာ ပျောက်ကင်း သွားတာကို တွေ့ရှိ ခံစားရပါတယ်။ ဘုရားသခင်က ကျမ အတွက်တော့ Good doctor တစ်ယောက်ဖြစ်ပါတယ်။ ယုံကြည်ခြင်းဖြင့် ဆုတောင်းခဲ့လျှင် ကိုယ် ခံစား နေရတဲ့ ဝေဒနာ အားလုံး ပျောက်ကင်းသွားမှာ မလွဲပါဘဲ။ အကြိတ် တော်တော် များများ က အရမ်းကြောက်ဖို့ကောင်းပါတယ်။ ဒါ့ကြောင့် ကျမ ဘုရားသခင်ကို ကတိ ပေးထားတဲ့အတိုင်း ရဲစွာ သက်သေခံလိုက်ပါတယ်။ မထဲ ၇း၅-၈ မှာ ဆိုထားတဲ့ အတိုင်း တောင်းလျှင် ရမည်။ ရှာလျှင် တွေ့မည်။ ခေါက်လျှင် ဖွင့်ပေးမည်။ ယုံကြည် ခြင်းဖြင့် ဆုတောင်းလျှင် ဘုရားသခင်၏ ကျေးဇူးတော်ကို အများကြီး ခံစားရမှာပါ။ ဘုရား သခင်၏ နာမတော်နှင့် ဘုန်းတော် ကြီးမြတ်ပါစေသော်။ ဖတ်ရှုသူ အားလုံး အပေါ် ဘုရားသခင် သာ၍ ကောင်းကြီး ပေးပါစေ။

ထွန်းတောက်သော မိုင်းသောက်ကြယ် (ဆရာတော်စောစံအောင်)

The BRIGHT and MORNING STAR
“ ငါ ယေရူသည် အသင်းတော်တို့ အဖို့ ဤအရာများကို သင်တို့အား သက်သေခံ စေခြင်းငှါ ငါ၏ ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား ဒါရီဒ်၏ အမြစ် ဖြစ်၏။ အနွယ်လည်း ဖြစ်၏။ ထွန်းတောက်သော မိုင်းသောက်ကြယ်လည်း ဖြစ်၏” ဗျာ ၂၂ :၁၆။ ဗျာဒိတ်ကျမ်း၏ နောက်ဆုံးအခန်း၌ ယေရူကို ထွန်းတောက်သော မိုင်းသောက် ကြယ် အဖြစ် တွေ့ရှိရပါသည်။ ဤစကားသည် ခရစ်တော် ကိုယ်တော်တိုင်က ပတ်မှ ကျွန်း၌ တမန်တော် ယောဟန်အား ဖွင့်ပြတင်ရှားသည့် ခရစ်တော်၏ အမည်နာမ တစ်ခု ဖြစ်သည်။ ကြယ်များသည် အမှောင်၌ထွန်းလင်းကြသည်။ တိမ်ကင်းစင်သည့် ည များ၌ ကြယ်များ၏ လှပမှုကို ကောင်းကင်၌ သာ၍ တွေ့မြင်ကြရပါသည်။ ယခင် အချိန်က ညအချိန် ခရီးသွားကြသူများသည် ကြယ်များ၏ လမ်းပြမှုကို တွက်ချက်ကာ ခရီး သွားကြလေ့ရှိသည်။ ကြယ်ကို မမြင်ရလျှင် လိုရာခရီး မသွားနိုင်ပါ။ ရှင်ပေါလု၏

ရောမမြို့သို့ ရေကြောင်း ခရီးစဉ်ကို ကြည့်ပါက နေ့ရက်ကြာရှည်စွာ မိုမ်းသက် မုန်တိုင်းမိသဖြင့် နေ၊ လ၊ ကြယ် နက္ခတ် မမြင်ရ၊ မျှော်လင့်ခြင်း ကင်းမဲ့ ဖြစ်ခဲ့ ရပါ သည်။ ခရစ်တော်သည် လူသားတိုင်းအတွက် မရှိမဖြစ် လိုအပ်သော လမ်းပြ ကြယ် ကဲ့သို့ ဖြစ်သည်။ ခရစ်တော်ကို မသိရပါက မိမိ အဘယ်နေရာကို ရောက်မည်ကို မသိ၊ အမှောင်ကမ္ဘာ၌ လမ်းပျောက်နေသူဖြစ်၏။ ယေရှုက ငါသည် လမ်းခရီးဖြစ်၏ဟု မိန့်ဆို ထားသည့်အတိုင်း ယေရှုကို ယုံကြည်သူသည် ကောင်းကင်လမ်းသို့ ဦးတည် နေပါ သည်။ မိုမ်းသောက်ကြယ် အကြောင်းနှင့် စပ်လျဉ်း၍ ဟေရောယ ၁၄:၁၂ ၌ဖော်ပြထား ချက်သည် ခရစ်တော်ကို တပု သူမှာ လူစီမံ (စာတန်) ဖြစ်သည်။ စာတန်ကို ဘုရားက စီရင်ချက် ချထားသော်လည်း ယခုအချိန်၌ မစီရင်သေးပါ။ သူနှင့် နောက်လိုက် နတ် ဆိုး များသည် လူများကို နည်းအမျိုးမျိုးဖြင့် လှည့်ဖြားလျက်ရှိရာ ဘေးဒဏ်ကြီးကာလ အလယ်၌ ကောင်းကင်မှ ဤကမ္ဘာပေါ်သို့ ပစ်ချခြင်းခံရကာ လူများကို လှည့်ဖြား ကြ မည်။ ကမ္ဘာပေါ်၌ တစ်ခါမျှ မကြုံစဖူးသော အစာခေါင်းပါးခြင်း၊ စစ်ဖြစ်ခြင်း၊ ကပ် ရောဂါ ဆိုက်ခြင်း၊ သဘာဝ ဘေးဒဏ်များ ကျရောက်လိမ့်မည်။

သမ္မာ တရားအပေါ် စွဲမြဲယုံကြည်သူတို့ကို အောင်မြင်သူဟု ခေါ်ဝေါ်ထားပြီး သူတို့အား မိုမ်းသောက်ကြယ်ကို ပေးမည်ဟု ခရစ်တော်က ကတိပေးထားပါသည်။ မိုမ်းသောက်ကြယ်သည် နံနက် မိုးမလင်းမီ ထွက်ပေါ်သည်ကို သိရှိရသည်။ ယခု အချိန်သည် ခရစ်တော် ဤကမ္ဘာပေါ် မကြွလာသေးသဖြင့် ဝိညာဉ်ရေးရာ ည မှောင်မိုက်ဟု ဆိုနိုင်သော်လည်း ညဉ့်သည် ကုန်လျှင် နေ့ အချိန် ရောက်လှပြီ။ အသင်းတော်ကို မိုမ်းတိမ်သို့ ချီဆောင် သွားမည်ဖြစ်ပြီး တရားတော် နေမင်း ပေါ်ထွန်း လိမ့်မည်။ (ခရစ်တော်က ကမ္ဘာပေါ်မှာ အနှစ်တစ်ထောင် အုပ်စိုးမည်)။ ဗျာ၊ ၂:၂၆-၂၈၊ ၁သက် ၄:၁၃-၁၈၊ ရောမ၊ ၁၃:၁၂၊ မာလခါ၊ ၄:၂။ မိုမ်းသောက်ကြယ်နှင့် ပတ်သက်၍ မှတ်သားဖွယ်ရာ အချက်(၃)ချက် ရှိသည်။ (၁) လမ်းပြမှု - ရေလမ်း ခရီး သွားများ၏ လမ်းပြ ဖြစ်သကဲ့သို့ ကောင်းကင်ခရီးအတွက် ခရစ်တော်သည် လမ်းပြ ပေးပါသည်။ ခရစ်တော် ညွှန်ပြသော လမ်းသို့ လိုက်ပါ။ (၂) မြော်လင့်ခြင်း - မိုမ်း သောက်ကြယ်ကို မြင်ရပြီးနောက် နံနက် ရောက်လာမည်။ ညဉ့် သည် ကုန်လွန်ပြီကို နားလည်ရ၏။ နေ့အလင်းရှိ လာ၍ အရာခပ်သိမ်းကို ရှင်းရှင်း လင်းလင်း မြင်ရမည် ဖြစ်သည်။ ဘုရားဖန်ဆင်းထားသော လှပသည့်အရာများ၊ ဘုရား ဘုန်း အသေရေကို တွေ့မြင်လျက် ဘုရား နာမကို ချီးမွမ်း နိုင်ကြမည်။ လောက၌ မြော်လင့်ခြင်း ကင်းမဲ့ သူများသည် ခရစ်တော်ကို သိရှိရသဖြင့် ဘဝမြော်လင့်ချက် ရှိလာ ကြသည်။ ယခင်က စိတ်နှလုံး မှောင်မိုက်ကြသဖြင့် မတရားသော အမှုများမှာ ကျင်လည်ခဲ့ကြသူများသည် ယခု စိတ်နှလုံးအာရုံ၌ အလင်းရကြသဖြင့် ဘုရားမေတ္တာနှင့် လူတိုင်းကို ချစ်လာကြ မည်။ အမုန်းတရား ကွယ်ပျောက်မည်။ ဘုရားသဘော ရှိလာ၍ ပျော်ရွှင်သာယာ လှပ သော ကမ္ဘာကို တည်ဆောက်နိုင်ကြတော့မည်။ (၃) အရှေ့ပြည်မှ ပညာရှိများသည် သူတို့ကို လမ်းပြခဲ့သော ကြယ်ကို တဖန် မြင်တွေ့ ရသဖြင့် အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရသည့်နည်းတူ ခရစ်တော်ကို မိမိ အသက်တာ၌ လက်ခံရရှိ၍ ခရစ်တော် အုပ်စိုး ခြင်းရှိသူ၏ အသက်တာသည် ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံပါသည်။ ယနေ့ကမ္ဘာ ကြီးသည် မကျန်းမာ၊ ချိန် နေသော လူနာ ကဲ့သို့ ဖြစ်နေ၍ ညဉ့်တွားနေသော်လည်း ခရစ်တော် ပြန်လာ၍ ကမ္ဘာကြီးသည် ပျော်ရွှင် စရာ၊ စစ်မှန်သော ဝမ်းမြောက်ခြင်း ရှိပေမည်။ ခရစ်တော် ကိုယ်တော်တိုင်က မိမိသည် မိုမ်းသောက်ကြယ် အဖြစ် မကြာမှီ ကြွလာမည်ဟု ကတိပေး ထားပါသည်။ အို သခင်ယေရှု ကိုယ်တော် ကြွလာမည် အချိန် ကို စောင့်မြော်ပါ၏။ ကိုယ်တော် အမြန် ကြွလာတော်မူပါ (အာမင်)။ Walk in God's Way. ဆရာတော်စောစံအောင်



အားလုံးကို လုပ်ဆောင် ပြင်ဆင်ပေးသောဘုရားရဲ့ ဘုန်းတော်ကို ချီးမွမ်းပါတယ်။ ဒီ သခင်စကား စာစောင်မှာ သက်သေခံခွင့်ပေးသော အယ်ဒီတာဆရာကိုလည်း ကျေးဇူး တင်ပါတယ်။ သက်သေခံချင်တဲ့အကြောင်းကတော့ ဆယ်စုံတစ်စုံနှင့် လက်တစ်ဆုပ်

စာ ဆန် အကြောင်း ဖြစ်ပါတယ်။ ကျွန်မရဲ့ အသက်တာမှာ အရမ်း ကပ်စေးနဲကာ ဆယ်စုံ တစ်စုံနဲ့ လက် တစ်ဆုပ်စာဆန်ကို မပေးလှူလိုခဲ့ပါ။ အမျိုးသားက အစိုးရ ဝန်ထမ်းပါ။ ကျွန်မ က ကြုံရာ ကျဖမ်း အလုပ် လုပ်ပါတယ်။ ကလေး နှစ်ယောက်ရှိပြီး တစ်လ ဝင်ငွေက လင်မယား နှစ်ယောက် ပေါင်းလိုက်ရင် တစ်လ တစ်သိန်းလောက်ပဲ ရပါတယ်။ (၂၀၀၇) ခုနှစ်လောက်မှာပေါ့။ ဆယ်စုံတစ်စုံ လှူရင် ပိုက်ဆံတွေ လျော့သွားမှာ အရမ်း နှမြောမိတယ်။ တစ်လနှင့် တစ်လ အလျင်မမိုလောက်အောင် ခက်ခဲပါတယ်။ ဆန် တစ်အိတ် ကို လင်မယားနှစ်ယောက် စားတာ မလောက်ပါဘူး။ စားတဲ့ ဟင်းလျာ က လည်း ဟင်းချိုနဲ့ ငရုတ်သီးထောင်းပဲ။ ပိုက်ဆံ စုမယ် ကြုံလိုက်ရင် ငွေက အပေါက် မရှိ အပေါက်ရှာ ထွက်တော့တာဘဲ။ ကလေးက ဖျားလိုက်၊ ဟိုဟာက ကုန်၊ ဒီဟာက လိုနဲ့ အိတ်ပေါက်နဲ့ ဖားကောက်ဆိုသလို အဲဒီလို ဘဝ အသက်တာ လည်း မနည်းတော့ဘူး။ ကိုယ့်အသက်တာကို စမ်းစစ်ကြည့်တော့ ပေးပိုင်သော ဘုရားကို သတိ မေ့ကာ ငါ ဆိုတဲ့ အတ္တနဲ့ ရုန်းကန်နေရင်း အသက်ဘေး ခဏ ခဏ တွေ့ကြုံလာမှာ ဘုရား ကို သတိရလာပါတယ်။ ဘုရားရှင်ကို အကြိမ်ကြိမ် ပြစ်မှားပြီး အချိန်တိုင်းမှာ ကျေးဇူးတော် ချီးမွမ်းဖို့ မေ့ရုံသာမက ကပ်စေးနည်းသော နှလုံးသားနဲ့ ဘုရားကို အပြစ် တင်နေသော အသက်တာ။ ယုံကြည်ခြင်း၊ ကျေးဇူးသိခြင်း မရှိပဲ အလှူငွေ ပါဝင် နေပါတယ် ဆိုပေမဲ့ အတ္တနှလုံးသားနဲ့ပါ။ ကျမ်းစာ ဖတ်ကြည့် လိုက်တော့ မာလခါ ၃:၈-၉ မှာ ဆယ်စုံတစ်စုံ အကြောင်းကို ဖတ်မိပါတယ်။ " ဆယ်စုံ တစ်စုံ ရှိသူမျှကို ဘဏ္ဍာ တိုက် ထဲသို့သွင်း၍ ငါ့ အိမ်၌ စားစရာရှိစေခြင်းငှာ ပြုကြလော့၊ ငါသည် မိုးကောင်းကင် ပြုတင်းပေါက် တို့ကို ဖွင့်၍ ကောင်းချီးမင်္ဂလာကို အကုန် အစင် သွန်းလောင်းမည်။ မသွန်း လောင်းမည်ကို ထိုသို့စုံစမ်းကြလော့။" ဒီ ကျမ်းပိုဒ် ကိုဖတ်ပြီး ကောင်းကင်တံခါး ဖွင့်ပြီး ချပေးမဲ့ ကောင်းချီးကိုတော့ လိုချင် တယ်။ ကိုယ့်ဘက်ကတော့ ဆယ်စုံ တစ်စုံ ပေးဖို့ ကပ်စေးနည်းကာ ဘုရားကို မလှူ ချင်တော့၊ တံခါးလည်း မဖွင့်၊ ကလေးက ဖျား၊ ဆန်က ကုန်လို့ ငွေလိုက် ချေးနေ ရပါတယ်။ ချေးတာလည်း ကုန်၊ အကြံကုန် ဂဠုန် ဆားချက် ရပြီပေါ့။ ဒီတစ်ခါတော့ ကိုယ်တော်ရယ် သမီး မှားပါတယ်။ ခွင့်လွှတ် ပါနေလို တောင်းပန်ရင်း ဆယ်စုံတစ်စုံနဲ့ တစ်ဆုပ်စာ ဆန်ကို လှူဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ဒီအချိန်မှာ တော့ ဘုရားရှင်ကိုယ်တော်က အကောင်းဆုံး တစ်ခု ပြင် ဆင် ပေးပါတယ်။ အမျိုး သားက ရိုး ကနေ မုန့်ဖိုး ကြားပေါက်ကလေး ရလာတော့ ဆယ်စုံ တစ်စုံကိုလည်း လှူ တစ်ဆုပ်ဆန် ကိုလည်း မပြတ် လှူနိုင်ခဲ့ပါတယ်။ ကျေးဇူး တော်ဟာ ကြီးမားပါတယ်။ တကယ်ဘဲ ကောင်းကင်တံခါးကို ကျယ်စွာ ဖွင့်ပြီး ကောင်းကြီး များစွာ သွန်းလောင်း ပေးလို့ အိမ်မှာ ဆန်လည်း မပြတ်၊ ငွေလည်း မလပ်။ ကျန်းမာ ပျော်ရွှင်စွာနဲ့ ယနေ့ ထိတိုင် ကျေးဇူးတော် ခွက်ဖလား လှူထွက်လျက် ရှိနေပါ တယ်။ တပတ်စာ အလှူငွေ၊ စား စရာ၊ ဆယ်စုံ တစ်စုံအတွက် စောင့်စရာ မလိုဘဲ အကောင်းဆုံး ပြင်ဆင်ကာ ကောင်းချီး များစွာ ပေးသော ဘုရားရှင်ကို ကျေးဇူး တင် ပါတယ်။ စစ်မှန်တဲ့ ဘုရား ကိုယုံကြည်၊ ကျေးဇူးတင်တတ်သော နှလုံးသားထဲက အသိ အမှတ် ပြုလျက် ကိုးကွယ်ဖို့ လိုပါတယ်။ ဖတ်ရသောသူအပေါင်း ဘုရားကို စစ်မှန်သော ကိုးကွယ်ခြင်း။ ကျေးဇူး သိခြင်းနှင့် ဘုရားရှင်ပြုပေးသော ကောင်းကြီး တွေကို ရေတွက် ရင်း ဆယ်စုံ တစ်စုံနှင့် တစ်ဆုပ်ဆန် ဘဏ္ဍာတော်ကို အထံတော်သို့ သစ္စာရှိစွာ ပေးသွင်း နိုင်သောသူ အယောက်စီတိုင်းဖြစ်ပြီး ဘုရားရှင်ထံမှ ကြွယ်ဝတဲ့ ကျန်းမာ ချမ်းသာခြင်း၊ ငြိမ်သက်ခြင်းနှင့် ရွှင်လန်းဝမ်းမြောက်ခြင်း ကောင်းချီးမင်္ဂလာ အဖြာဖြာ သက်ရောက် ပါစေလို့ ဆန္ဒပြုလျက် --- ။ ။ MD တမူး

ဘဏ္ဍာနှင့်ပါဝါ

ဘဏ္ဍာနှင့်ပါဝါ (၈) MD တမူး
ရှေးဦးစွာ ဘုရားရှင်ရဲ့ ကောင်းမြတ်ခြင်း၊ ကျေးဇူးတော်၊ ဂုဏ်တော် ကြောင့် ယနေ့ထိတိုင် အသက် ရှင်ခွင့် ကျန်းမာ ပျော်ရွှင်ရသောအခွင့်၊ အလုပ် လုပ် နိုင်ဖို့ အစွမ်း ခွန်အားတွေပေးသော ဘုရားရှင်ကို ကျေးဇူးတင် လျက် ကိုယ်တော့ ဘုန်းတော် နာမတော်သည် သာ၍ ဘုန်းကြီးပါစေသော။ အချိန်တိုင်း နာရီ မိနစ် စက္ကန့်တိုင်း ကောင်းချီးပေး ကာကွယ်လျက် အချိန်တန်ရင် အရာရာ အားလုံးကို လုပ်ဆောင် ပြင်ဆင်ပေးသောဘုရားရဲ့ ဘုန်းတော်ကို ချီးမွမ်းပါတယ်။ ဒီ သခင်စကား စာစောင်မှာ သက်သေခံခွင့်ပေးသော အယ်ဒီတာဆရာကိုလည်း ကျေးဇူး တင်ပါတယ်။ သက်သေခံချင်တဲ့အကြောင်းကတော့ ဆယ်စုံတစ်စုံနှင့် လက်တစ်ဆုပ်

စေတနာစုများ

- စုဆောင်းမိသောစကားစုများ (Lily)
 - ❖ သမ္မာကျမ်းစာသည် ဘုရားက လူကို ပေးသည့် အကောင်းဆုံးသော ဆုလဒ် ဟု ကျွန်ုပ် ယုံကြည်သည်။ ကယ်တင်ရှင်၏ ကောင်းမြတ်ခြင်းအားလုံးကို ကျွန်ုပ်တို့သည် ဤကျမ်းစာမှ တွေ့နိုင်သည်။ လူတို့ လိုအပ်သော လူမှုဆက်ဆံရေး ကိစ္စ အလုံးစုံကိုလည်း တွေ့မြင်နိုင်သည်။ (အေဘရာဟင်လင်ကွန်း)
 - ❖ ကြိုးစား ဆက်ကပ်မှု၊ စိတ်ထက်သန်ခြင်း ရှိသော်လည်း စည်းကမ်း မရှိလျှင် အချည်းနီး ဖြစ်သည်။ (ဟတ်စင်တေလာ)
 - ❖ ဒုက္ခပြဿနာ ရှုပ်ထွေးခြင်းက ဆုတောင်းစေရန်၊ ကျွန်ုပ်တို့ကို တွန်းပို့ စေခဲ့ ပြီး၊ ဆုတောင်းခြင်းက ဒုက္ခပြဿနာနှင့် ရှုပ်ထွေးခြင်းကို လွင့်ပျောက် စေသည်။ (ဖီလစ် မီလန်သွန်)
 - ❖ ကယ်တင်ခြင်းသည် ကျေးဇူးတော်ကြောင့် အခမဲ့ ရပြီးသော်လည်း တပည့် တော်စစ် ဖြစ်စေဖို့ရန် ရှိသူမျှ အရာအတွက် အဘိုးအခ ပေးရမည်။ (ဘီလီဂရောမင်)

❖ သင်သည် အသက်တာအားဖြင့် နေ့စဉ် တရားဟောနေသည်။ သင့်အကျင့် စာရိတ္တ အားဖြင့်လည်း လူတွေက သင့် အပြောနှင့် သင့်အလုပ် လုပ်ဆောင် ပြောဆိုချက် ကိုက်ညီမှု ရှိမရှိကို ဂရုစိုက်ကြည့်နေသည်။ (ဘီလီဂရေမာမ်)

❖ သင်သည် ဘုရားသခင်၏နိုင်ငံတော်ကို ရှေးဦးစွာ ရှာလိုသော ဆန္ဒ မရှိလျှင် ခရစ်ယာန် ဘာသာကို လုံးဝ မစဉ်းစားပါနှင့်။ ဘုရားသခင်၏နိုင်ငံတော်ကို ဒုတိယ ထားပြီး ရှာမည် ဆိုလျှင် သင်သည် စိတ်ဆင်းရဲရွာဖြင့် အသက်ရှင် ရမည်ဖြစ်ကြောင်း ကျွန်ုပ် အတိ အလင်း ပြောရပါသည်။ (ဟင်နရီဒရမ်မန်)။ ။ (Lily)

ဘုရားသခင်၏အကြံအစည်တော်

ဘုရားသခင်၏အကြံအစည်တော် (နန်းမေရီလင်း) U.Y.G



သန့်ရှင်းမြင့်မြတ် စုံလင်တော်မူ၍ လူသားမျိုးနွယ် အသီးသီး တို့၏ ခိုလှုံ ကိုးစားရာ ဖြစ်တဲ့ ကောင်းကင်ဘုံရှင်ဘုရင် အဖ ဘုရားသခင်၏ ဘုန်းတော် ကမ္ဘာ အဆက်ဆက် တည်ရှိပါစေ။ မြတ်သော သခင် ယေရှု နာမတော်ကို အမှီပြု၍ ကျေးဇူး တင်ပါ၏ အဖ။ သခင်စကားစာစောင်ကို စီစဉ် ထုတ်ဝေပေးတဲ့ အယ်ဒီတာ ဆရာ မင်းအောင်သက်လွင်တို့ မိသားစုအပေါ်ကို ဘုရား သခင်ရဲ့ ကြွယ်ဝပြည့်စုံတဲ့ ဆုကျေးဇူး ကောင်းကြီးမင်္ဂလာ သွန်းလောင်း ချပေးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ယုဒသန့် အသင်းတော် စင်ကာပူ JBCS ကိုလည်း ကျေးဇူးတင်ကြောင်း ဒီစာစောင်လေးထဲကနေ ဖော်ပြပါတယ်။ သမီးအတွက် ဝိညာဉ်ရေး မျက်စိဖွင့်သွားတဲ့အတွက်ကြောင့်ပါ။ ဘုရား သခင်ရဲ့ ဆုကျေးဇူး ကောင်းကြီး မင်္ဂလာအဖြာဖြာ JBCS အသင်းတော်ကို ပို၍ သွန်းလောင်း ချပေးပါစေ။ ဝိညာဉ်မျိုးစေ့ ပို၍ကြံ့ခိုင်ပါစေ။ ကျွန်မ သက်သေခံချက် စာရေး ချင်တာ ကြာပါပြီ။ ဘုရားသခင်ကို ကျွန်မ ပြောတယ် သမီးကို ဒီနိုင်ငံမှာ နေခွင့် ပေးရင် သမီး သက်သေခံမယ်လို့။ ဘုရားသခင်က နေခွင့် ပေးတယ်။ ဒီနိုင်ငံ လာဖို့ အားပေးခဲ့တဲ့ တစ်ဦး တည်းသော အဒေါ်ကိုလဲ ကျေးဇူးတင်ပါတယ်။ လွယ်လွယ် ကူကူ တော့ မနေခဲ့ရဘူး။ ကျေးဇူးတော်ပါဘဲ။ ခက်ခဲလေ ခရစ်တော်ကို ပိုတွေ့ရ လေဘဲ။ ဒီရောက်မှ နှလုံးသား ထဲက ခရစ်တော်ကို ရှာဖွေတွေ့ရှိခဲ့ရပါတယ်။ ခရစ်တော်ရဲ့ ကောင်းမြတ်ခြင်း အကြောင်းကို သက်သေခံ စာရေးရမယ်ဆိုရင် မကုန်နိုင်ပါဘူး။ နေ့ရက် စဉ်တိုင်း ကျေးဇူး တော်တွေနဲ့ ပြည့်နေလို့ပါဘဲ။ တကယ်ပါဘဲ။ ယေရှု ကြောင့် သာ အသက်ရှင်တာ။ ယေရှုကြောင့်သာ ကျန်းမာတာ။ ယေရှုကြောင့်သာ လွတ်မြောက် တာ ဖြစ်ပါတယ်။ ကျွန်မရဲ့ အကြံအစည်က ဒုတိယနိုင်ငံကို ဟိုတယ် ဝန်ထမ်းအနေနဲ့ သွားချင်တယ်။ အင်တာဗျူးလဲဖြေပြီးပြီ။ (၂)လ စောင့်ရမယ်တဲ့။ ဝီဇာ ကျလာဖို့ (၂)လ ကျော်သွားတယ်။ မကျလာဘူး။ ဒါနဲ့ ကျွန်မ ဘုရားသခင်ကို ပြောတယ်။ သမီး နိုင်ငံခြား သွားချင်တယ်။ ယေရှု သမီးကိုချစ်တယ်ဆိုရင် နိုင်ငံခြား ပို့ပေးပါလို့ ကျွန်မ ဆုတောင်းတယ်။ ဘုရားသခင် ပြင်ဆင်ပေးမယ်လို့ ကျွန်မ ယုံကြည်တယ်။ တစ်နေ့ကျ တော့ ကျွန်မ အဒေါ်က ပြောတယ်။ စင်ကာပူ သွားမလားတဲ့။ အိမ် အကူ အနေနဲ့တဲ့။ အဒေါ်လဲ သွားမယ်တဲ့။ ကျွန်မတို့ တူဝရီး နှစ်ယောက် အတူတူ သွားရမယ်ဆိုတော့ သွားမယ်လို့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ Agent fee က (၇)လ ဆပ်ရမယ်တဲ့။ ကျွန်မ က Passpost လက်ထဲမှာဆိုတော့ ကျွန်မ အရင်သွားရမယ်တဲ့။ အဒေါ်က နောက်မှ လိုက်လာမယ်တဲ့။ ကျွန်မ အတွက် စာရွက်စာတမ်းတွေ တင်ပြီးပြီတဲ့။ (၇) ပတ် လောက်ဆို ကျလာမယ်တဲ့။ ကျွန်မ ဘုရားသခင်ထံ ဆုတောင်းတယ်။ စင်ကာပူ နဲ့ ဒုတိယ အလိုတော်ရှိတဲ့နေရာကို ပို့ပေးပါလို့။ agent ဆီမှာ သင်တန်း သွားတက် ရတယ်။ တစ်ခါနစ်ခါဘဲ သွားတက်ပြီး သွားမတက်ဖြစ်တော့ဘူး။

တစ်နေ့တော့ ကျွန်မ အိမ်နားက ဖုန်းဆိုင်က အဒေါ်က ခေါ်ပြောတယ်။ ကျွန်မ အဒေါ်ကို အိမ်အကူ အနေနဲ့ စင်ကာပူ သွားမလားတဲ့။ agent (၂) လခ ဘဲ ပေးရမယ်တဲ့။ အဒေါ်က ကျွန်မကို သွားမလားတဲ့။ ဘုရားသခင် ဘယ်လောက် ကောင်းမြတ်သလဲ။ agent ခ (၇)လ ကနေ (၂)လခပဲ ပေးရအောင် ပြင်ဆင်ပေးတယ်။ အဲဒီအချိန်မှာ ဘုရားသခင်ရဲ့ အကြံအစည် မြင့်မြတ် ကြောင်း သိရပါတယ်။ အဒေါ်ကို ဘုရားသခင် အလိုရှိရင် သွားမယ်လို့ ပြောလိုက် တယ်။ နဂိုတုံးက တင်ထားတဲ့ agent ကို မသွားတော့ဘူးလို့ ပြောလိုက်တယ်။ ဒီကို မလားခင် တစ်ပတ်က ကျွန်မ ချောင်း ဆိုး တာ တအားဘဲ။ ကျွန်မ ငယ်ငယ်လေး ထဲက ရင်ကျပ်ရှိတယ်။ အမိုးနဲ့အပါးက လုပ်နိုင်လို့လားတဲ့။ စင်ကာပူ အိမ်အကူ လုပ် ရတာ ပင်ပန်းတယ်နော်တဲ့။ ဆေးသေချာ စစ်သွားအုံးတဲ့။ ဆေးစစ်တော့ အောင်တယ်။ (၂)ရက် လောက်ကြာတော့ ဝီဇာ ကျလာ တယ်။ မိဘက ပင်ပန်းတာမို့ မသွား စေချင်ဘူး။ အဒေါ်က ဘုရားသမီးဘဲတဲ့ ဘုရား သခင် ပြင်ဆင်ပေးမှာတဲ့လေ။ ကျွန်မက ယုံကြည်တယ်။ ဘုရားသခင် ပြင်ဆင်ပေးတဲ့ အကြံ အစည်ဘဲပေါ့။ agent နဲ့ အမိုး သွားတွေ့တယ်။ ကျွန်မ အလုပ် လုပ်ရမဲ့ အိမ်ရှင်

တွေ အကြောင်း နဲ့နဲ့ သိလာရတယ်။ (၃)လ ပြည့်ရင်(၂)ပတ်မှာ တစ်ရက် အားလပ်ခွင့် ပေးမယ်တဲ့။ ဘုရားကျောင်း တက်ရခွင့်ရလို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ မိဘက ခွင့်ပြု လိုက်တယ်။ အဒေါ်ကို ကျွန်မ ဘုရားသခင်နဲ့ အတူသွားမယ်လို့ ပြောလိုက်တယ်။ ၁၄.၁၁.၂၀၁၁ သွားရမယ်တဲ့။ လေယာဉ်လက်မှတ်လဲ ဝယ်ပြီးပြီးတဲ့။ ကျွန်မ သွားချင် တာဘဲ သိတယ်။ သွားရင် လိုအပ်တာ ဝယ်ဖို့ ပိုက်ဆံလည်း မရှိပါဘူး။ လေယာဉ် လက်မှတ်ဖိုးလည်း မရှိပါဘူး။ ဘုရားသခင်က အလုံးစုံကို တာဝန်ယူပြီး ပြင်ဆင် ပေးပါတယ်။ သွားတဲ့နေ့ လေဆိပ် ရောက်တော့ စာရွက်စာတမ်း စစ်တော့ တံဆိပ်တုံး မပါလို့ မရဘူးတဲ့။ agent က လိုက်မပို့ဘူး။ သူ့ကို ဖုန်းဆက်တော့လည်း မရ။ လေဆိပ်ထဲ ဝင်လို့မရဘူး။ အမိုး ကလည်း သေချာ မစစ်ဆေးရ ကောင်းလား ဆိုပြီး ဆူတယ်။ ကျွန်မ စိတ်ညစ်သွားတယ်။ ရောက်ခါနီးမှ အမြီးက တစ် နေ့တယ် လေ။ ကျွန်မ ဆု မတောင်းမိဘူး။ ကျွန်မတို့ ဘုရားသခင်က မတောင်းဘဲ လိုအပ်ရင် ပေးတဲ့ ဘုရား ဖြစ်ပါတယ်။ agent ကို ဖုန်းခေါ်လို့ ရသွားတယ်။ agent ရောက်လာပြီး သူ့သွားတုန်းက ဒီအတိုင်းဘဲ သွားတာ ဘာမှမဖြစ်ဘူးလို့ပြောတယ်။ လေယာဉ်က ထွက်တော့မယ်။ သူနဲ့ ကျွန်မ လေယာဉ်ရုံးအထဲ ဝင်သွားပြီး ပထမ တန်းစီတဲ့ နေရာကို မသွားဘဲ အခြားဘက်ကို တန်းစီ ကြည့်တယ်။ စစ်တဲ့သူက တံဆိပ်တုံးမပါလို့ မရဘူးတဲ့။ စင်ကာပူက ပေးလိုက်တဲ့ အတိုင်းဘဲ လို့ agent က ပြန်ပြောတယ်။ လေယာဉ်မယ်က လေယာဉ်ထွက်ချိန် နီးနေပြီးလို့ ပြောတော့ ဒါဆို ဒီမှာ လက်မှတ် ထိုးသွားတဲ့။ တကယ်လို့ စင်ကာပူလေဆိပ်က လက်မခံရင် သူတို့ တာဝန် မယူဘူးလို့ ပြောပြီး ဝင်ခွင့်ပေးလိုက်ပါတယ်။ ကျေးဇူးတော်ပါပဲ။ agent က ဆုတောင်းသွားတဲ့။ ဘုရားသခင် ပြင်ဆင်ပေးမယ်တဲ့။ စင်ကာပူရောက်တော့ လေယာဉ်ပေါ်မှာ white card ကို မဖြည့် လာမိပြန်ဘူး။ ဘယ်လို ဖြည့်ရမှန်း မသိဘူး။ ဒါပေမဲ့ ဘုရားသခင်က ကူညီခဲ့သူ အားလုံးကို စီစဉ် ပေးထားပါတယ်။ ချန်ဂီလေဆိပ်မှာ တာဝန်ကျ လုံခြုံရေး က ကျွန်မကို တွေ့တော့ စာရွက် ဖြည့်ပြီးပြီလားတဲ့။ ကျွန်မက မဖြည့်ရသေး ဘူးလို့ ပြောတော့ ဒါနဲ့ သူက ကျွန်မ စာရွက်ယူပြီး သူဖြည့်ပေးတယ်။ ကျေးဇူးတော်ပဲ။ ကောင်တာ ရောက်လို့ စာရွက် ပြုလိုက်တော့ ဘာမှမပြောဘူး။ ရပြီတဲ့။ ကျေးဇူးတော် ပဲ။ အိမ်ရှင် ကိုယ်တိုင် လာကြိုတယ်။ ကျေးဇူးတော်ကြောင့် စင်ကာပူကို ရောက်လာ ခဲ့ပါတယ်။ ကျေးဇူးတော်ကို အစဉ်အမြဲ ချီးမွမ်းမယ်လေ။ စုံစမ်း နောက်ယုတ်ခြင်းနဲ့ တွေ့ကြုံရလဲ။ ဘုရား သားသမီးတွေဘဲ စိတ်ပျက်လို့ မနေနဲ့။ ဘုရား ပြင်ဆင်ပေးမယ်။ ယုံကြည်လိုက်ပါ။ GOD is good all time. That's amazing Grace. Praise the Lord. (ဟာလေလုယာ)။ လူသည် အထူးထူး အပြားပြား ကြံစည်တတ်၏။ သို့ရာတွင် ထာဝရဘုရား၏ အကြံတော်သည် တည်လိမ့်မည်။ သုတ္တံ(၁၉:၂၁) ငါသည် သင်တို့ကို အကျိုးနည်းစေခြင်းငှာ ကြံစည်သော အကြံ မဟုတ်ဘဲ။ သင်တို့သည် မြှော်လင့်သော အကျိုးကိုရမည်အကြောင်း၊ ငြိမ်ဝပ်စေခြင်းငှာသာ။ သင်တို့အဘို့ ကြံစည်သော အကြံ တို့ကို ငါသိ၏။ တဖန် မိန့်တော်မူသည်ကား သင်တို့သည် ငါ့ကို ခေါ်၍ သွားလာကြ လိမ့်မည်။ ဆုတောင်းသောအခါ သင်တို့ စကားကို ငါနားထောင်မည်။ ငါ့ကို ရှာသော အခါ စိတ်နှလုံးအကြမ်းမဲ့နှင့် ရှာလျှင် တွေ့ကြလိမ့်မည်။ ငါသည်လည်း သင်တို့ကို အတွေ့ခံမည်။(ယေရမိ ၂၉:၁၁-၁၃)။ ။ နန်းမေရီလင်း

(ခေါင်းနဲ့ပန်း) ကာတွန်းအတွေး - နော်မေဘယ်လ်။ သရုပ်ဖော် - မင်းအောင်သက်လွင်

ဘုရားကျောင်း သွားဖို့တောင် ခေါင်းပန်း လှန်တဲ့သူ ရှိသေး တယ်။ အံ့ရော အံ့ရော

ငါ ဒီ ဆန်းဒေးမှာ ဘုရားကျောင်း သွားရမလား။ အလုပ် သွားလုပ် ရမလား ဆိုတာ။ ခေါင်းပန်း လှန်လိုက်တော့။ ခေါင်း ကျလို့ ဘုရားကျောင်း သွားရမယ်။ ပိုက်ဆံ တော့ နမောလိုက်တာ။

